

**အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ
ပထမအကြိမ်အစည်းအဝေး ကျင်းပခြင်း**

အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ (၀၉:၃၀)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အစည်းအဝေးသို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အမျိုးသားကော်မတီဝင်အစိုးရဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ Myanmar Development Resource Institute (MDRI) မှ သုတေသန ပညာရှင်များ၊ Myanmar Human Resource (MHR) နှင့် Myanmar Marketing Research and Development (MMRD) မှ သုတေသနပညာရှင်များ၊ ရန်ကုန်မြို့ရှိ ILO ဆက်သွယ်ရေးအရာရှိနှင့် အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စား လှယ်များနှင့် ကျွမ်းကျင်သူများ၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်း ကော်မတီဝင်များ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က အဖွင့် အမှာစကားပြောကြားရာ၌ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကို ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၇)အဖြစ် ၂၀၁၃ ခုနှစ်၊ မတ်လ(၂၂) ရက်နေ့မှာ ထုတ်ပြန် ပြဋ္ဌာန်းထားပြီး ဖြစ်သလို အနည်းဆုံးအခကြေးငွေနည်းဥပဒေများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြု ချက်နဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်ထားပြီး ဖြစ်တဲ့ အနည်းဆုံးအခကြေးငွေနည်းဥပဒေ ပုဒ်မ-၃ အရ အလုပ်သမားအလုပ်အကိုင်နဲ့လူမှုဖူ လုံရေးဝန်ကြီးဌာနဟာ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းနဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာအစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ် ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအဖွဲ့အစည်းများက အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနဲ့ အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်ပြီးမျှတစွာ ဆောင်ရွက်တတ်တဲ့ ပုဂ္ဂိုလ်များ စသည်ဖြင့် အဖွဲ့ဝင်စုစုပေါင်း (၂၇)ဦးပါဝင်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာအမျိုးသားကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ဒီကော်မတီ ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်ပါကြောင်း၊

ထုတ်ပြန်ပြီးဖြစ်တဲ့ ဥပဒေနဲ့နည်းဥပဒေများအရအနည်းဆုံးအခကြေးငွေသတ်မှတ် နိုင်ရေး အတွက် လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

လုပ်ငန်းစဉ်ပထမအဆင့်ဖြစ်တဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာကော်မတီများ ဖွဲ့စည်းပြီးတဲ့နောက်မှာ ဒုတိယအဆင့်ဖြစ်တဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးပွဲများ၊ အစည်းအဝေးများကျင်းပခြင်းနဲ့ မေးခွန်းလွှာများဖြန့်ဝေပြီး စာရင်းကောက်ယူခြင်း ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးကို အထောက်အကူ

ဖြစ်စေဖို့ သက်ဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက် အလုပ်ရှင်နဲ့ အလုပ်သမားများ တွေ့ဆုံဆွေးနွေး ပွဲများပြုလုပ်ပြီး သူတို့ရဲ့ သဘောထားအကြံပြုချက်များ ရယူဆောင်ရွက်လျက်ရှိကြောင်း၊ သူတေသန လုပ်ငန်းတွေကရလာတဲ့ ရလဒ်တွေနဲ့ အချက်အလက်တွေပေါ်အခြေခံပြီး အလုပ်သမားတွေ လက်ရှိရနေကြတဲ့ လုပ်ခလစာတွေကို နှိုင်းယှဉ်ပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ဖို့ အဓိကကျတဲ့ နေထိုင်စားသောက်မှုစရိတ် (Living Cost) ကို တွက်ချက်နိုင်ဖို့အတွက် ဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မိမိတို့ရဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံများမှာ ကျင့်သုံးနေတဲ့ သတ်မှတ်ချက်များနဲ့ ချိန်ထိုးနှိုင်းယှဉ်ပြီး ဘယ်လိုသတ်မှတ်သွားသင့်တယ် ဆိုတာကို အစည်းအဝေး တက်ရောက်လာသူများအနေနဲ့ အကြံပြုပေးကြဖို့ ပြောကြားလိုကြောင်း၊

လုပ်ငန်းစဉ်ရဲ့ တတိယအဆင့်မှာ ပမာဏသင့်တင့်မျှတတဲ့ လုပ်ခလစာများသတ်မှတ်ပြီး သက်ဆိုင်ရာကော်မတီများသို့ အဆင့်ဆင့်တင်ပြခြင်းနဲ့ စတုတ္ထအဆင့်မှာ အမျိုးသားကော်မတီက ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီနဲ့ ပြည်နယ်ကော်မတီများရဲ့ အကြံပြုချက် များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများရဲ့ သဘောထားမှတ်ချက်များကို လေ့လာစိစစ်ပြီး သတ်မှတ် သင့်တဲ့ အဆိုပြုအနည်းဆုံး အခကြေးငွေကို အများပြည်သူသိရှိစေရန် ကြိုတင်ထုတ်ပြန်ကြေငြာ ပေးရမှာ ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်မှာတော့ ကန့်ကွက်ချက်မရှိတော့တဲ့ သက်ဆိုင်ရာ ကော်မတီအလိုက် တင်ပြထားတဲ့နှုန်းထားများကို အမျိုးသားကော်မတီထံ အကြံပြုတင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူပြီး မြန်မာအလုပ်သမားများ အတွက် အနည်းဆုံးအခကြေးငွေကို ထုတ်ပြန်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ အခုအစည်းအဝေးကို တက်ရောက်လာကြသူများအနေနဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရာမှာ လုပ်ငန်းအားလုံး သတ်မှတ်ဖို့ လိုအပ်မှု ရှိ/မရှိနဲ့ ပြည်နယ်/တိုင်း ဒေသကြီးအလိုက် အချို့လုပ်ငန်းများတူညီမှုမရှိလို့ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ပြည်နယ်/တိုင်းဒေသကြီးများအလိုက် အနည်းဆုံး အခကြေး ငွေသတ်မှတ်ရေးအတွက် လိုအပ်ချက်များကို ဘက်စုံ ထောင့်စုံက ထည့်သွင်းဆွေးနွေး ပေးစေလို ပါကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရေးကိစ္စဟာ အလုပ်သမားရော အလုပ်ရှင် အတွက်ပါ Win - Win Situation ရနိုင်မယ့် နှုန်း ထားမျိုးဖြစ်ဖို့လိုပါကြောင်း၊ အနိမ့်ဆုံးလုပ်ခကို နေရာဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ပေးရာမှာ အလုပ်သမားများရဲ့ လုပ်ခလစာနဲ့ သူတို့ရဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေအောင်လည်း ထည့်သွင်း စဉ်းစား ပေးဖို့လိုမှာဖြစ်သလို အလုပ်ရှင်များဘက် က ပေးနိုင်မယ့် နှုန်းထားမျိုးဖြစ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ နမူနာများထဲက မိမိနိုင်ငံအတွက် အသင့်တော်ဆုံး ဖြစ်မယ့် နမူနာပုံစံများကိုလည်း မိမိတို့ရဲ့ အတွေ့အကြုံ ဗဟုသုတများအပေါ် မှာအခြေခံပြီး မြန်မာ နိုင်ငံမှာရှိတဲ့ အလုပ်သမားတွေရဲ့ စားဝတ် နေရေးကိစ္စတွေကို အတတ်နိုင်ဆုံး အထောက်အကူ ဖြစ်စေမယ့် ဆွေးနွေးအကြံပြုချက်များကို ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးတင်ပြပြီး၊ Myanmar Development Resource Institute (MDRI) မှ ဒေါက်တာဇော်ဦး က အနည်းဆုံးအခကြေးငွေ

သတ်မှတ်ခြင်းဆိုင်ရာ စစ်တမ်းကောက်ယူခြင်းအပိုင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အနည်းဆုံးအခကြေးငွေ သတ်မှတ် နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ်များမှနေ၍ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အတွက် မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သတ်မှတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာအမျိုးသားကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် အမှာစကားပြောကြားစဉ်